

နေရာသို့ကျောင်းပိတ်ရက်မှာပင်လယ်ကမ်းခြေသွားမည်ဟု ~ ထား၏။
 决定暑假去海滨。

စိတ်ပန်း က၊ <seit pan> 伤神，劳神；လူပန်းလျှင်တရက် ~ လျှင်တသက်။ 劳身一日，伤神一世。

စိတ်ပန်း န၊ <seit pon> (诗) 内心活动，阴谋； ~ အကြံ 阴谋

စိတ်ပျော့ က၊ <seit pyaw> 意志脆弱，意志薄弱，心软

စိတ်ပျော် က၊ <seit pyaw> 心情愉快，赏心悦目；ရန်ကုန်မှာ ~ စရာတွေများလှသည်။ 仰光有许多令人心旷神怡的地方。

စိတ်ပျိုကိုယ်နု န၊ <seit pyo ko nu> ① 乐观的人不显老 ② 年轻幼稚

စိတ်ပျံ က၊ <seit pyan> 心神不定，思想不集中； ~ နေ၍ ဆရာသင်ပြသည်ကိုနားမလည်ပေ။ 思想开小差，老师讲什么都听不懂。

စိတ်ပျံလောင်လင် က၊ <seit pyan' laun lin> = စိတ်ပျံ

စိတ်ပျက် က၊ <seit pyet> 灰心，失望，丧气；သူ ~ အောင်မလုပ်ပါနှင့်။ 不要使他失望。

စိတ်ပျက်လက်ပျက် န၊ <seit pyet let pyet> 悲观失望，心灰意冷

စိတ်ပျက်လက်လျော့ က၊ <seit pyet let shaw> 悲观失望，灰心

စိတ်ပျောက်လက်ပျောက် က၊ <seit pyaut let pyaut> 解闷，消愁解闷；အဖော်များနှင့်ပိုင်းဖွဲ့ကာတိုသင်းပြောသည်သင်းပြောနှင့် ~ ဖြစ်သည်။ 跟伙伴们聊天消愁解闷。

စိတ်ပြား က၊ <seit pya> (古) 分析，思考

စိတ်ဖြေ က၊ <seit pyei> (气恼、不满的情绪) 消失；ဖေဖေ ~ သွားပါပြီ၊မနက်ကလိုဒေါသပူပန်မထတော့ပါဘူး။ 爸爸已经平静下来，不像早上那样发火了。

စိတ်ဖြေလက်ပျောက် က၊ <seit pyei let pyaut> 消愁解闷，解闷；ဒေါ်လေးကိုတောကဆွေမျိုးများထံ ~ သွားနေစေမည်။ 让婶子到乡下亲戚家去散散心。

စိတ်ဖြေလက်ဖြေ က၊ <seit pyei let pyei> = စိတ်ဖြေလက်ပျောက်

စိတ်ပြင်းထန် က၊ <seit pyin: htan> = စိတ်ထက်

စိတ်ပြတ် က၊ <seit pyat> 心灰意冷，死心，断念；ဟိုကောင်မလေးအပေါ်သူ့စိတ်မပြတ်သေးဘူး။ 他还留恋那个女孩子。

စိတ်ပွေ က၊ <seit pwei> 心烦意乱

စိတ်ဖောက်ပြန် က၊ <seit phaut pyan> 发疯，精神失常；变心

စိတ်ဖင့် က၊ <seit phin> 慢性子，蔫儿

စိတ်ဖန် က၊ <seit phan> 思考，分析

စိတ်ပျောက်လက်ပျောက် က၊ <seit phyaut let phyaut> = စိတ်ဖြေလက်ပျောက်

စိတ်ဖြာ က၊ <seit phyaw> ① 劈开，切成小片 ② 分析；ခွဲခြမ်း

~ ကြည့်သည်။ 进行剖析。

စိတ်ဖြူ က၊ <seit phyu> 心地纯正，心灵纯洁

စိတ်ဖြေ က၊ <seit phyei> 使之宽心，解除烦恼；ပူဆူးသော ကပျောက်အောင်တရားနှင့်သာ ~ ပေတော့။ 你就用(宗教的)道理去解除你的烦恼吧!

စိတ်ဖြေလက်ဖြေ က၊ <seit phyei let phyei> = စိတ်ဖြေလက်ပျောက်

စိတ်ဖြေလက်ပျောက် က၊ <seit phyei let phyaut> 解闷，散心； ~ ဆိုသလိုအမကြီးတို့ဆီလာတာပါ။ (我)是到大姐这儿来散散心的。

စိတ်မကောင်း က၊ <seit m-kaun> ① 不悦，不快；伤心；အဘိုးကြီးဆုံးသွားတယ်ကြားရလို့ကျွန်တော်တို့ ~ ကြပါ။ 听说老爷子故去，我们深感难过。② 疯癫

စိတ်မကောင်းလက်မကောင်း က၊ <seit m-kaun: let m-kaun:> 心情沉痛，伤心地

စိတ်မကျေ က၊ <seit m-kyei> 心怀不满，怨气未消，耿耿于怀

စိတ်မကျေပွဲ န၊ <seit m-kyei bwe> ① 再次作出的努力 ② 不服气再次进行的较量

စိတ်မတူသား န၊ <seit m-tu tha> 女子不经父母同意结婚后生的子女

စိတ်မနံ့ က၊ <seit m-hnan> 精神失常，疯

စိတ်မော က၊ <seit maw> 劳神，操心；အသည်းတထိတ်ထိတ်နှင့်စောင့်မျှော်ကြည့်ရင်း ~ နေရှာလေ၏။ 提心吊胆地盼望着，太伤神了。

စိတ်မော့ကိုယ်မော့ က၊ <seit maw: ko maw> 心力交瘁； ~ နှင့်အတော်အားခဲပြီးလာခဲ့ရတာပျ။ 忍受艰辛，好不容易才到达这里。

စိတ်မာန် န၊ <seit man> 怒气，怒火

စိတ်မာန်တဆိုး က၊ <seit man t-hso> 怒气冲冲； ~ နှင့်ပြန်လာသည်။ 怒气冲冲地回来了。

စိတ်များ က၊ <seit mya> 操心，费神，费心；မိဘများသည် သားသမီးအတွက် ~ ရစေပြ။ 父母总是为子女操心。

စိတ်မျက် က၊ <seit myet> 愠怒，发火

စိတ်မျှင်း က၊ <seit myin> (古) 不高兴，不悦

စိတ်မြောက် က၊ <seit myaut> 骄傲，自信，得意；စာမေးပွဲမအောင်ခင်ကတည်းက ~ မနေပါနဲ့။ 没有考及格之前，请不要高兴得太早了。

စိတ်မြင့် က၊ <seit myin> 高傲，傲慢；သူမကားပိုင်လ်တော်၌ဖြစ်သည်နှင့် ~ သွား၏။ 她成了军官太太就高傲起来。

စိတ်မြန် က၊ <seit myan> 性急，性子急躁，暴躁；ကျမက ~ ကိုယ်မြန်သမားဖြစ်သည်။ 我是个急性子人。

စိတ်မြန်ဆန် / စိတ်မြန်ထက် က၊ <seit myan hsan / seit myan htet> 性急